

Value adjustment (တန်ဖိုးညီးမြင်းခြင်း)

This chapter describes procedures for receiving value adjustment measures. When you input the value, which is for receiving total of customs value measures, in IDA service, it will be reflected to the total of customs value calculation.

ဤအခန်းသည် လက်ခံရရှိသော တန်ဖိုး ညီးမြင်းခြင်းကို ဖော်ပြသည်။ သင်တန်ဖိုးတစ်ခုကို ထည့်သွင်းလိုက်သောအပါ IDA service တွင် အကောက်ခွန်တန်ဖိုး အတိုင်းအတာအတွက် ရရှိထား သော စုစုပေါင်းပမာဏသည် တွက်ချက်ထားသော အကောက်ခွန် စုစုပေါင်းပမာဏကို ဖော်ပြနေလိမ့်မည်။

No value adjustment (တန်ဖိုးညီးမြင်းဆောင်ရွက်မှုမရှိခြင်း)

When Value adjustment code is "0", this declaration is "No value adjustment declaration".

တန်ဖိုးညီးမြင်းမှ code 0 ဖြစ်နေသော ကြေညာလွှာသည် တန်ဖိုးညီးမြင်းမှ မရှိသည်ကြေညာလွှာ ဖြစ်သည်။

<IDA screen sample (common)>

The screenshot shows the 'Adjustment code*' dropdown set to 0 (labeled 1). Below it is the 'Accepted No. of comprehensive value adjustment' field (labeled 2). Underneath, there are three input fields for 'Adjustment value' with minus signs (labeled 3, 4) and three empty boxes (labeled 5).

| No | Element name (သက်ဆိုင်ရာ ခေါင်းစဉ်) | Remarks (သတ်မှတ်ချက်) |
|----|--|---------------------------------------|
| 1 | Value adjustment code တန်ဖိုးညီးမြင်းမှ code | Input "0". 0 ကို ဖြည့်ပြည့်။ |
| 2 | Accepted No. of comprehensive value adjustment declaration ခြုံပြည့်စုံသော တန်ဖိုးညီးမြင်းမှ ကြေညာလွှာ၏ လက်ခံနံပါတ် | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |
| 3 | Value adjustment type code တန်ဖိုးညီးမြင်းမှ code အမျိုးအစား | No input. ဖြည့်သွင်းစရာ မလိုပါ။ |
| 4 | Value adjustment currency code တန်ဖိုးညီးမြင်းမှ ငွေကြား code | No input. ဖြည့်သွင်းစရာ မလိုပါ။ |
| 5 | Value adjustment amount တန်ဖိုးညီးမြင်းမှ ပမာဏ | No input. ဖြည့်သွင်းစရာ မလိုပါ။ |

<Calculation of total of customs value> စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှ

Calculation of total of customs value = Customs value (before adjustment)

စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှ = အကောက်ခွန်တန်ဖိုး (ညီးမြင်းမှ မဆောင်ရွက်မဲ)

Individual value adjustment (ကုန်ပစ္စည်းတစ်ခုချင်းစီ၏ တန်ဖိုးညီးနှင့်းဆောင်ရွက်မှု)

When Value adjustment code is "2", this declaration is "Applied for individual value adjustment declaration".

တန်ဖိုးညီးနှင့်းမှု code 2 ဖြစ်နေသော ကြေညာလွှာသည် ကုန်ပစ္စည်းတစ်ခုချင်းစီ၏ တန်ဖိုးညီးနှင့်းဆောင်ရွက်မှု ရှိသည့် ကြေညာလွှာဖြစ်သည်။

Add the input amount (ပေါင်းထည့်ရမည့် ပမာဏကိုဖြည့်ပါ)

<IDA screen sample (common)>

| No | Element name (သတ်ဆိတ်ရာ ခေါင်းစဉ်) | Remarks (သတ်မှတ်ချက်) |
|----|---|---|
| 1 | Value adjustment code တန်ဖိုးညီးနှင့်းမှု code | Input "2". 2 ကို ဖြည့်ပါ။ |
| 2 | Accepted No. of comprehensive value adjustment declaration ခံရပြည့်စုံသော တန်ဖိုးညီးနှင့်းမှု ကြေညာလွှာ၏ လက်ခံနံပါတ် | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |
| 3 | Value adjustment type code တန်ဖိုးညီးနှင့်းမှု code အမျိုးအစား | Input "AD". AD ကို ဖြည့်ပါ။ |
| 4 | Value adjustment currency code တန်ဖိုးညီးနှင့်းမှု ငွေကြား code | Input the currency code for value adjustment. တန်ဖိုးညီးနှင့်းမှုအတွက် ငွေကြား code ကို ဖြည့်ပါ။ |
| 5 | Value adjustment amount တန်ဖိုးညီးနှင့်းမှု ပမာဏ | Input the adjustment amount. တန်ဖိုးညီးနှင့်းမှု ပမာဏကို ဖြည့်ပါ။ |

<Calculation of total of customs value> စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှု

Calculation of total of customs value = Customs value (before adjustment) + Value adjustment amount

စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှု = အကောက်ခွန်တန်ဖိုး (ညီးနှင့်းမှု မဆောင်ရွက်မဲ) + တန်ဖိုးညီးနှင့်းထားသည့် ပမာဏ

Subtract the input amount (နှုတ်ယူရမည့် ပမာဏကိုဖြည့်စွက်ပါ)

<IDA screen sample (common)>

| No | Element name (သင်ဆိတ်ရာ ခေါင်းစဉ်) | Remarks (သတ်မှတ်ချက်) |
|----|---|--|
| 1 | Value adjustment code တန်ဖိုးညီးမှု code | Input "2". 2 ကို ဖြည့်ပါ။ |
| 2 | Accepted No. of comprehensive value adjustment declaration မြဲမြို့မြို့သော တန်ဖိုးညီးမှု ကြေညာလွှာ၏ လက်ခံနံပါတ် | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |
| 3 | Value adjustment type code တန်ဖိုးညီးမှု code အမျိုးအစား | Input "SB". SB ကို ဖြည့်ပါ။ |
| 4 | Value adjustment currency code တန်ဖိုးညီးမှု ငွေကြေး code | Input the currency code for value adjustment. တန်ဖိုးညီးမှုအတွက် ငွေကြေး code ကိုဖြည့်ပါ။ |
| 5 | Value adjustment amount တန်ဖိုးညီးမှု ပမာဏ | Input the adjustment amount. တန်ဖိုးညီးမှု ပမာဏကိုဖြည့်ပါ။ |

<Calculation of total of customs value> စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှ

Calculation of total of customs value = Customs value (before adjustment) - Value adjustment amount

စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှ = အကောက်ခွန်တန်ဖိုး (ညီးမှု မဆောင်ရွက်မိ) တန်ဖိုးညီးထားသည့် ပမာဏ

Customs value is calculated based on invoice price (တန်ဖိုးကြေညာလွှာပါ ရေးနှင့်ကိုအခြေခံ၍ အကောက်ခွန်တန်ဖိုးအား တွက်ချက်ခြင်း)

<IDA screen sample (common)>

| No | Element name (သတ်ဆိတ်ရာ ဘေးစဉ်) | Remarks (သတ်မှတ်ချက်) |
|----|--|---------------------------------------|
| 1 | Value adjustment code တန်ဖိုးညီးနှင့်မှု code | Input "2". 2 ကို ဖြည့်ပါ။ |
| 2 | Accepted No. of comprehensive value adjustment declaration ခြုံပြည့်စုံသော တန်ဖိုးညီးမှု ကြေညာလွှာ၏ လက်ခံနံပါတ် | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |
| 3 | Value adjustment type code တန်ဖိုးညီးမှု အမျိုးအစား | Input "IV". IV ကို ဖြည့်ပါ။ |
| 4 | Value adjustment currency code တန်ဖိုးညီးမှု ငွေကြား code | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |
| 5 | Value adjustment amount တန်ဖိုးညီးမှု ပမာဏ | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |

<Calculation of total of customs value> စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှု

Calculation of total of customs value = Customs value (before adjustment)

စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှု = အကောက်ခွန်တန်ဖိုး (ညီးမှု မဆောင်ရွက်မဲ့)

Comprehensive value adjustment ခြုံပြည့်စုံသော တန်ဖိုးညီးမှု

When Value adjustment code is "1", this declaration is "Applied for comprehensive value adjustment declaration".

တန်ဖိုးညီးမှု code 1 ဖြစ်နေသောကြညာလွှာသည် ခြုံပြည့်စုံသော တန်ဖိုးညီးမှုဆောင်ရွက် ထားသည့် ကြညာလွှာဖြစ်သည်။

In case of adjustable by the invoice price, the Freight charges and the insurance

(ကုန်ပစ္စည်းသယ်ဆောင်ခန့် အာမခံကြေးအား ကုန်တန်ဖိုးဘဏ်းပါရေးနှင့် ညီးမှုတွက်ချက်သည်အပါ)

<IDA screen sample (common)>

| No | Element name (သက်ဆိုရာ ခေါင်းစဉ်) | Remarks (သတ်မှတ်ချက်) |
|----|---|---|
| 1 | Value adjustment code တန်ဖိုးညီးမှု code | Input "1". 1 ကို ဖြည့်ပါ။ |
| 2 | Accepted No. of comprehensive value adjustment declaration ခြုံပြည့်စုံသော တန်ဖိုးညီးမှု ကြညာလွှာ၏ လက်ခံနံပါတ်ကို ဖြည့်ပါ။ | Input accepted No. of comprehensive value adjustment declaration. ခြုံပြည့်စုံသော တန်ဖိုးညီးမှု ကြညာလွှာ လက်ခံနံပါတ်ကို ဖြည့်ပါ။ |
| 3 | Value adjustment type code တန်ဖိုးညီးမှု code အမျိုးအစား | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |
| 4 | Value adjustment currency code တန်ဖိုးညီးမှု ငွေကြေး code | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |
| 5 | Value adjustment amount တန်ဖိုးညီးမှု ပမာဏ | No input. ဖြည့်သွင်းစရာ မလိုအပ်ပါ။ |
| 6 | Importer code ကုန်တင်သွင်းသူ code | Input the Importer/Exporter code*. ကုန်တင်သွင်းသူ/တင်းသူ code ကို ဖြည့်ပါ။ |

(*)The first 10 digits of importer code which are entered into "Importer code" item must be the same as the first 10 digits of the Importer code which are registered in Comprehensive value adjustment import declaration information.

ခြုံပြည့်စုံသောတန်ဖိုးညီးမှု ကြေညာလွှာ သတင်းအချက်အလက်စာရွက်တွင်ဖြည့်သွင်းထားသော ကုန်တင်ဖို့သူ code ၏ ပထမကကန်း ၁၀လုံးသည် ကုန်တင်သွင်းသူ code တွင်ဖြည့်သွင်းထားသော ပထမကကန်း ၁၀လုံးနှင့်တူညီရမည်။

<Calculation of total of customs value> စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှု

(AD*)Calculation of total of customs value = Customs value (before adjustment) + Adjustment amount

(AD*) စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှု = အကောက်ခွန်တန်ဖိုး (ညီးမှု မဆောင်ရွက်မဲ့) + တန်ဖိုးညီးမှု ပမာဏ

(SB*)Calculation of total of customs value = Customs value (before adjustment) - Adjustment amount

(SB*) စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှု = အကောက်ခွန်တန်ဖိုး (ညီးမှု မဆောင်ရွက်မဲ့) - တန်ဖိုးညီးမှု ပမာဏ

(IV*)Calculation of total of customs value = Customs value (before adjustment)

(IV*) စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှု = အကောက်ခွန်တန်ဖိုး (ညီးမှု မဆောင်ရွက်မဲ့)

(*)Value adjustment type code which has been registered in Comprehensive value adjustment import declaration information

(*) တန်ဖိုးညီးမှု code အမျိုးအစားသည် ခြုံပြည့်စုံသောတန်ဖိုးညီးမှုတင်သွင်းမှု ကြေညာလွှာပါ သတင်းအချက်အလက်တွင်စာရင်းသွင်းထားပြီးဖြစ်ပါသည်။

In case of unadjustable by the invoice price, the Freight charges and the insurance

ကုန်ပစ္စည်းသယ်ဆောင်ခန့် အာမခံကြားအား ကုန်တန်ဖိုးဘရင်းပါရွေးနှင့် ဖြင့် ညီးနှင့်တွက်ချက်မှုမရှိသည့်အခါ

<IDA screen sample (common)>

| No | Element name (သက်ဆိုင်ရာ ခေါင်းစဉ်) | Remarks (သတ်မှတ်ချက်) |
|----|--|--|
| 1 | Value adjustment code တန်ဖိုးညီးနှင့် code အမျိုးအစား: | Input "1". 1 ကို ဖြည့်ပါ။ |
| 2 | Accepted No. of comprehensive value adjustment declaration ခြုံပြည့်စုံသော တန်ဖိုးညီးနှင့်မှု ကြေညာလွှာ လက်ခံနံပါတ်ကို ဖြည့်ပါ။ | Input accepted No. of comprehensive value adjustment declaration. ခြုံပြည့်စုံသော တန်ဖိုးညီးနှင့်မှု ကြေညာလွှာ လက်ခံနံပါတ်ကို ဖြည့်ပါ။ |
| 3 | Value adjustment type code တန်ဖိုးညီးနှင့်မှု ငွေကြား code အမျိုးအစား: | Input incoterms corresponding to Base price for valuation adjustment by manual calculation - CIF, C&F, C&I, FOB, EXW, FAS ရွေးနှင့်အခြေခံ၍ လုပ်ယ်တိုင်းတန်ဖိုးညီးနှင့်မှု တွက်ချက်ရာတွင် အောက်ပါ incotremes များကို ဖြည့်ပါ။ - CIF, C&F, C&I, FOB, EXW, FAS |
| 4 | Value adjustment currency code တန်ဖိုးညီးနှင့်မှု ငွေကြား code | Input the currency code for value adjustment. တန်ဖိုးညီးနှင့်မှုအတွက် ငွေကြား code ကိုဖြည့်ပါ။ |
| 5 | Value adjustment amount တန်ဖိုးညီးနှင့်မှု ပမာဏ | Input the adjustment amount. တန်ဖိုးညီးနှင့်မှု ပမာဏကိုဖြည့်ပါ။ |
| 6 | Importer code ကုန်တင်သွင်းသူ code | Input the Importer/Exporter code*. ကုန်တင်သွင်းသူ/တင်ပို့သူ code ကိုဖြည့်ပါ။ |

<Calculation of total of customs value> စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှ

(AD*) Calculation of total of customs value = Customs value (before adjustment) + Adjustment amount

(AD*) စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှ = အကောက်ခွန်တန်ဖိုး (ညီးနှင့်မှု မဆောင်ရွက်မိ) +

တန်ဖိုးညီးနှင့်ထားသည့် ပမာဏ

(SB*) Calculation of total of customs value = Customs value (before adjustment) - Adjustment amount

(SB*) စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှ = အကောက်ခွန်တန်ဖိုး (ညီနှင့်မှ မဆောင်ရွက်မိ) -

တန်ဖိုးညီနှင့်ထားသည့် ပမာဏ

Total customs value by manual calculation (စုစုပေါင်းအကောက်ခွန်တန်ဖိုးအား လူကိုယ်တိုင်တွက်ချက်မြင်း)

When Value adjustment type code is "DV", input the total customs value by manual calculation.

တန်ဖိုးညီနှင့်မှ code အမျိုးအစားအား DV ဖြစ်ပါက စုစုပေါင်းအကောက်ခွန်တန်ဖိုးအား လူကိုယ်တိုင် တွက်ချက်ပေးရမည်။

<IDA screen sample (common)>

Adjustment code* 0
Accepted No. of comprehensive value adjustment
Adjustment value DV - USD - 200

Adjustment code* 1
Accepted No. of comprehensive value adjustment 100000000001
Adjustment value DV - USD - 200

Adjustment code* 2
Accepted No. of comprehensive value adjustment
Adjustment value DV - USD - 200

| No | Element name (သတ်မှတ်ရာ ခေါင်းစဉ်) | Remarks (သတ်မှတ်ချက်) |
|----|--|---|
| 1 | Value adjustment code တန်ဖိုးညီးနှုန်းမှူး code | - |
| 2 | Accepted No. of comprehensive value adjustment declaration ခြုံပြည့်စုံသော တန်ဖိုးညီးနှုန်းမှူးကြေညာလွှာ၏ လက်ခံနံပါတ် | - |
| 3 | Value adjustment type code တန်ဖိုးညီးနှုန်းမှူး အမျိုးအစား | Input "DV". |
| 4 | Value adjustment currency code တန်ဖိုးညီးနှုန်းမှူး ငွေကြေး code | Input the currency code for value adjustment. တန်ဖိုးညီးနှုန်းမှူးအတွက် ငွေကြေး code ကိုဖြည့်ပါ။ |
| 5 | Value adjustment amount တန်ဖိုးညီးနှုန်းမှူး ပမာဏ | Input the adjustment amount. တန်ဖိုးညီးနှုန်းမှူး ပမာဏကိုဖြည့်ပါ။ |

<Calculation of total of customs value> စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှူး

Calculation of total of customs value = Value adjustment amount

စုစုပေါင်းအကောက်ခွန်တန်ဖိုး တွက်ချက်မှူး = တန်ဖိုးညီးနှုန်းမှူး ပမာဏ